

②Po

နိုင်ငံခြားလုပ်သားများအတွက်
ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံ ၊ ဤကဲ့သို့ ပြောင်းလဲလာသည်

ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံသည် EPS စနစ်ဖြင့် လာရောက်ကြသည့် နိုင်ငံခြားလုပ်သားများ၏ လုပ်သက်ပြည့် စုကြေးငွေ(ထွယ်ဂျစ်ဂွမ်)အား အပြည့်အဝအရှိစေကာ ဘေးအန္တရာယ် ကင်းစွာဖြင့် မိမိနိုင်ငံသို့ ပြန်ရောက်နိုင်စေရန် ကာကွယ်ထောက်ပံ့ပေးသည်။

အလုပ်သမားစင်တာ
ကိုရီးယားစက်မှုနှင့် လူ့စွမ်းအား အကောင်အထည်ဖော်ရေးအဖွဲ့

PJ

၂၀၁၄၊၇၊၂၉ရက်နေ့မှ စ၍ ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံကို လျှောက်ထားသော နိုင်ငံခြားလုပ်သားသည် အာမခံကြေးအား ကိုရီးယားနိုင်ငံမှ ထွက်ခွာပြီးမှသာ ရရှိနိုင်မည်။

နိုင်ငံခြားလုပ်သားသည် ကိုရီးယားမှ မထွက်ခွာမီ အာမခံကြေးအား လျှောက်ထားရမည် ဖြစ်ပြီး၊ လျှောက်ထားစဉ် (၁) ပြည်ပငွေစုစာအုပ် သို့မဟုတ် ပြည်ပမှ ငွေလက်ခံယူနိုင်သော နည်းလမ်းနှင့် (၂) မိခင်နိုင်ငံသို့ ပြန်မည့်ရက်တွင် လေဆိပ်တွင် ထုတ်ယူသော နည်းလမ်း ကို ရွေးချယ်ကာ လျှောက်ထားရမည်ဖြစ်ပြီး မိမိရွေးချယ်ခဲ့သည့် နည်းလမ်း အတိုင်းသာ ထုတ်ယူနိုင်မည်။

※ သို့သော်၊ မိခင်နိုင်ငံသို့ ပြန်ရန် ကုန်ကျစရိတ် အာမခံကြေးမှာ နဂိုအတိုင်း ကိုရီးယားမှ မထွက်ခွာခင် ရရှိမည်။

ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံဆိုသည်မှာ?

「နိုင်ငံခြား လုပ်သား အသုံးချခြင်းနှင့် ပတ်သတ်သော ဥပဒေ」 အရ စက်မှုလုပ်ငန်းများမှ သက်တမ်းပြည့် စုကြေး(ထွယ်ဂျစ်ဂွမ်) ပေးချေရသည့် ဝန်ထုတ်ဝန်ပိုးအား လျော့ချပေးနိုင်ရန် အလုပ်ရှင်မှ မဖြစ်မနေ ထားရှိရသော အာမခံဖြစ်သည်။

-အကျုံးဝင်သည့် လုပ်ငန်းများ : ဝန်ထမ်း ခဦးနှင့် အထက်၊ အလုပ် လုပ်ကိုင်ခွင့်ကာလ ခန့်နှင့် အထက် ကျန်ရှိနေသေးသော ဝန်ထမ်းအား ခန့်အပ်ထားသည့် အလုပ်ရှင်

* အကျုံးမဝင်သည့် လုပ်ငန်းများ : နိုင်ငံခြားလုပ်သား အထူးစနစ်ဖြင့် ခန့်အပ်ထားသော ဆောက်လုပ်ရေး လုပ်ငန်း

- အာမခံလုပ်ဆောင်ရမည့် ကာလနှင့် ဒဏ်ကြေး : အလုပ်သမားစာချုပ် ချုပ်ဆိုပြီးသည့်ရက်မှ ၁၅ရက်အတွင်း

* အာမခံမလုပ်ဆောင်လျှင် ဝမ်းသိန်း၅၀အောက် ဒဏ်ကြေးအား ပေးဆောင်ရမည်။

-အာမခံကြေး : နိုင်ငံခြားလုပ်သား တစ်လ လစာ၏ ၈.၃%ကို လစဉ် နိုင်ငံခြားလုပ်သား သီးသန့် အာမခံ ကုမ္ပဏီသို့ ပေးဆောင်ရမည်။

- သတိပြုရန် : နိုင်ငံခြားလုပ်သားမှ အာမခံကုမ္ပဏီထံတွင် အာမခံကြေး လျှောက်ထားလျှင် အာမခံကုမ္ပဏီမှ စက်ရုံသို့ ပေးအပ်ရမည့် အာမခံကြေး မည်မျှရှိသည်ကို အကြောင်းကြားပေးမည် ဖြစ်ပြီး ထိုအချိန်တွင် စက်ရုံမှ နိုင်ငံခြားလုပ်သားထံ အာမခံကြေး ပြန်လည် ပေးအပ်ရမည်။

- သတိပြုရန် : နိုင်ငံခြားလုပ်သားမှ ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံ လျှောက်ထားခြင်းနှင့် ပတ်သတ်၍

-နိုင်ငံခြားလုပ်သားမှ ပြည်ထွက်ခွင့်ကာလ ပြည့်မှီ၍ မိခင်နိုင်ငံသို့ မပြန်မှီ ၁လအလို(ပြန်မည့်ရက်အား တိုင်ကြားပြီးသည့်နောက်)

ဆမ်ဆောင်း အာမခံ ကုမ္ပဏီတွင် အာမခံကြေးအား အလျှောက်ထားကာ၊

(၁) ပြည်ပငွေစုစာအုပ် သို့မဟုတ် ပြည်ပမှ ငွေလက်ခံယူနိုင်သော နည်းလမ်းနှင့် (၂) မိခင်နိုင်ငံသို့ ပြန်မည့်ရက်တွင် လေဆိပ်တွင် ထုတ်ယူသော နည်းလမ်း တစ်ခုခုအား ရွေးချယ်ရမည်။

P၃

ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံနှင့် ထွယ်ရပ်စွမ်းတို့၏ ကွာခြားချက် ပမာဏအား မိမိနိုင်ငံသို့ ပြန်သည်ဖြစ်စေ မပြန်သည်ဖြစ်စေ စက်ရုံ ပြောင်းရွှေ့သည့် အခါ သို့မဟုတ် အလုပ်သမားစာချုပ် သက်တမ်းကုန်ဆုံးသည့် အခါမျိုးတွင် အလုပ်ရှင်ထံမှ ထုတ်ယူနိုင်သည်။

* နိုင်ငံခြားလုပ်သားမှ အာမခံ ကုမ္ပဏီထံတွင် ကွာခြားချက် ငွေကြေးပမာဏအား မည်မျှရှိကြောင်း စစ်ဆေးနိုင်သည့် စနစ်အား အကောင်အထည်ဖော်မည်

► မိခင်နိုင်ငံသို့ ပြန်ရောက်ပြီး ပြည်ပမှ ငွေလက်ခံသည့် နည်းလမ်း
အလုပ်ထွက်ကြောင်းတိုင်ကြား , မိခင်နိုင်ငံသို့ ပြန်မည့်ရက် တိုင်ကြား
အလုပ်ရှင် , နိုင်ငံခြားလုပ်သား
မိခင်နိုင်ငံသို့ မပြန်မှီ ၁လ အလို

လက်ခံရရှိမည့် အာမခံငွေကြေးပမာဏနှင့် အသိပေးစာ ပေးပို့
အာမခံ ကုမ္ပဏီ
(အလိုအလျောက်ပေးပို့)

အာမခံငွေကြေးလျှောက်ထား
နိုင်ငံခြားလုပ်သား
မိခင်နိုင်ငံသို့ မပြန်မှီ ၁လ အလို

လျှောက်လွှာတင်ခြင်းနှင့် စစ်ဆေးခြင်း
အာမခံ ကုမ္ပဏီ
လျှောက်လွှာရရှိပြီး ၁-၂ရက် အတွင်း

လူပင်မှုကြီးကြပ်ရေးဌာနမှ ပြန်ပသို့ ထွက်ခွာသွားကြောင်း အသိပေးသည်နှင့် တပြိုင်နက် အာမခံကြေးပေးပို့
အာမခံ ကုမ္ပဏီ - ဘဏ်
ပြန်ပသို့ ထွက်ခွာပြီး ၁-၂ရက် အတွင်း

နိုင်ငံခြားသို့ ငွေလွှဲခြင်း
ငွေလွှဲဘဏ်မှ တဆင့်
ချက်ခြင်း

ဘဏ်မှ ငွေလွှဲခြင်းအား လက်ခံခြင်း
မြန်မာနိုင်ငံမှ လက်ခံမည့်ဘဏ်
ငွေလွှဲပြီး ၁-၂ရက် အတွင်း

အာမခံကြေး လက်ခံရရှိ

နိုင်ငံခြားလုပ်သား

မိခင်နိုင်ငံသို့ ပြန်ရောက်ပြီး ၁၄ရက် အတွင်း

► မိခင်နိုင်ငံသို့ ပြန်မည့်ရက်တွင် လေဆိပ်တွင် ထုတ်ယူသော နည်းလမ်း (အင်ချွန်းလေဆိပ်)

အာမခံငွေကြေးလျှောက်ထားခြင်း (လျှောက်ထားချိန်တွင် လေဆိပ်တွင် ထုတ်ယူမည့် နည်းလမ်းအား ရွေးချယ်ပါ)

နိုင်ငံခြားလုပ်သား

အာမခံကြေး ပေးချေရန် စာရွက်စာတမ်း ထုတ်ပေး

အာမခံ ကုမ္ပဏီ - နိုင်ငံခြားလုပ်သား

ပြန်မည့်ရက်တွင် လေဆိပ်ရှိ ဘဏ်သို့ အာမခံကြေး ပေးချေရန် စာရွက်စာတမ်း ထုတ်ပေး

နိုင်ငံခြားလုပ်သား - ဘဏ်

အာမခံကြေး ချလံလက်မှတ် ထုတ်ပေး

ဘဏ် - နိုင်ငံခြားလုပ်သား

ပြည်ပထွက်ခွင့် လုပ်ငန်းဆောင်တာများ ပြီးစီးသည့် အချိန်တွင် ငွေလွှဲလယ်ပေးခြင်း ဌာနတွင် အာမခံကြေး ထုတ်ယူ

နိုင်ငံခြားလုပ်သား

P၄

နိုင်ငံခြားလုပ်သားများနှင့် သက်ဆိုင်သော အာမခံနှင့် ပတ်သက်သော ဥပဒေပြင်ဆင်ခြင်းဆိုင်ရာများ

* နိုင်ငံခြားလုပ်သား အသုံးပြုခြင်းနှင့် ပတ်သက်သော ပြင်ဆင်ထားသော ဥပဒေ(၂၀၁၄၊ ၁၂၊ ၈တွင် ပြထန်း ၊ ၂၀၁၄၊ ၇၊ ၂၉တွင် စတင်ကျင့်သုံး)

☞ ပြင်ဆင်ထားသော ဥပဒေအား (www.law.go.kr) တွင် ဝင်ရောက် လေ့လာနိုင်သည်။

- ① ထုတ်ယူခြင်းမရှိသော နိုင်ငံခြားလုပ်သားများ၏ အာမခံငွေ(ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံ နှင့် ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံ)၏ သက်တမ်းအား တိုးမြှင့်(၂နှစ် → ၃နှစ်)
- ② ထုတ်ယူခြင်းမရှိသော အာမခံငွေ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဖွဲ့စည်း (၎င်းအာမခံငွေကြေးများအား သက်ဆိုင်သူထံ ပေးပို့ခြင်း လုပ်ငန်း)
- ③ ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံ ပေးချေသည့် ရက်အား ပြောင်းရွှေ့သက်မှတ်ခြင်း

ထုတ်ယူခြင်းမရှိ၍ သက်တမ်းကုန်ဆုံးသွားသော အာမခံငွေကြေးများအား အာမခံကုမ္ပဏီ၏ အကျိုးအမြတ်အဖြစ်သို့ မပြောင်းလဲစေကာ ကိုရီးယားစက်မှုနှင့် လူ့စွမ်းအား အကောင်အထည်ဖော်ရေးအဖွဲ့သို့ ပြောင်းရွှေ့ရယူကာ အာမခံငွေ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၏ စီမံကွပ်ကဲမှု လက်အောက်မှ တဆင့် နိုင်ငံခြားလုပ်သားများထံသို့ ရှာဖွေ ပေးအပ်ခြင်း

ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံ ပေးချေသည့် ရက်အား “ကိုရီးယားမှ ထွက်ခွာပြီး ၁၄ရက်အတွင်း” သတ်မှတ် (ဗီဇအမျိုးအစားပြောင်းလဲခြင်း၊ ကွယ်လွန်ခြင်း သို့မဟုတ် ကိုရီးယားမှ ထွက်ခွာပြီး အာမခံကြေး လျှောက်ထားလျှင် ၁၄ရက် အတွင်း ပေးချေမည်)

နိုင်ငံခြားလုပ်သားများနှင့် သက်ဆိုင်သော အာမခံ အမျိုးအစားများနှင့် အကြောင်းအရာများ

| ကဏ္ဍ | ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံ | မိခင်နိုင်ငံသို့ ပြန်ရန် ကုန်ကျစရိတ် အာမခံ | လစာမရရှိပါက လစာနည်းတူ ငွေသားရရှိနိုင်မည့် အာမခံ | လုပ်ငန်းခွင် ထိခိုက် ဒဏ်ရာရရှိမှုဆိုင်ရာ အာမခံ |
|--|--|---|--|---|
| ထားရှိရသည့် ရည်ရွယ်ချက် | သက်တမ်းပြည့် စုကြေး(ထွယ်ရှစ်ငွမ်) ပေးချေရသည့် ဝန်ထုတ်ဝန်ပိုးအား လျော့ချပေးနိုင်ရန် | မိခင်နိုင်ငံသို့ ပြန်ချိန်တွင် လိုအပ်သော စရိတ်အား ဖြည့်ဆည်းနိုင်ရန် | လစာမရရှိခြင်းနှင့် လစာနောက်ကျခြင်းနှင့် ဆိုင်သော အခက်အခဲများအား ဖြည့်ရှင်းနိုင်ရန် | လုပ်ငန်းခွင် အတွင်း ထိခိုက်မှုနှင့် ကွယ်လွန်ခြင်း၊ ရောဂါဖြစ်ခြင်းတို့အား ပံ့ပိုးပေးနိုင်ရန် |
| သက်သေ သာကေ | နိုင်ငံခြားလုပ်သားဥပဒေ အပိုဒ် ၁၃၊ ကျင့်သုံး ဥပဒေ အပိုဒ် ၂၁ | နိုင်ငံခြားလုပ်သားဥပဒေ အပိုဒ် ၁၅၊ ကျင့်သုံး ဥပဒေ အပိုဒ် ၂၂ | နိုင်ငံခြားလုပ်သားဥပဒေ အပိုဒ် ၂၃၊ ကျင့်သုံး ဥပဒေ အပိုဒ် ၂၇ | နိုင်ငံခြားလုပ်သားဥပဒေ အပိုဒ် ၂၃၊ ကျင့်သုံး ဥပဒေ အပိုဒ် ၂၈ |
| အာမခံ ထားရှိရမည့် သူများ | အလုပ်ရှင် | နိုင်ငံခြားလုပ်သား | အလုပ်ရှင် | နိုင်ငံခြားလုပ်သား |
| အကျုံးဝင် သည့် လုပ်ငန်းများ | - လုပ်သား ၁ဦးနှင့် အထက်ရှိသော လုပ်ငန်းများ - ၄ဦးအောက်ရှိသော လုပ်ငန်းများမှာ ၂၀၁၁၊ ၈၊ ၁ ရက်နေ့မှ စ၍ အကျုံးဝင် သည်။ - အလုပ်လုပ်ခွင့် ၁နှစ်နှင့် အထက်ရှိသော နိုင်ငံခြားလုပ်သားအ ား အသုံးပြုနေသော လုပ်ငန်း | - တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ ဝမ်ငှသိန်း - မွန်ဂိုနှင့် အခြား ၊ ဝမ်ငှသိန်း - သီရိလင်္ကာ ၊ ဝမ်ငှသိန်း | - အောက်ဖော်ပြရာ ၂ခု အနက်မှ ၁ခု - လုပ်ခလစာ မရှင်းနိုင်ပါက နိုင်ငံလုံးအတွက် ထားရှိသော အာမခံဥပဒေနှင့် အကျုံးမဝင်သော လုပ်ငန်း - လုပ်သား ၃၀၀ဦးနှင့်အောက် အသုံးပြုသော လုပ်ငန်း | နိုင်ငံခြားလုပ်သားအား အသုံးပြုသော စက်ရုံ သို့ မဟုတ် အလုပ်ရုံ |
| အာမခံကြေး ခံစားနိုင်သူ | နိုင်ငံခြားလုပ်သား | နိုင်ငံခြားလုပ်သား | နိုင်ငံခြားလုပ်သား | နိုင်ငံခြားလုပ်သား |
| အာမခံကြေးပေး သွင်းရမည့် ကာလ နှင့် မပေးသွင်းပါက ဒဏ်ကြေး | အလုပ်သမားစာချုပ် စတင် အသက်ဝင်သည့် အချိန်မှ (၁၅)ရက်အတွင်း - မပေးသွင်းပါက ဒဏ်ကြေး ဝမ် သိန်း ၅၀အထိ | အလုပ်သမားစာချုပ် စတင် အသက်ဝင်သည့် အချိန်မှ (၈၀)ရက်အတွင်း - မပေးသွင်းပါက ဒဏ်ကြေး ဝမ် သိန်း ၅၀အထိ | အလုပ်သမားစာချုပ် စတင် အသက်ဝင်သည့် အချိန်မှ (၁၅)ရက်အတွင်း - မပေးသွင်းပါက ဒဏ်ကြေး ဝမ် သိန်း ၅၀အထိ | အလုပ်သမားစာချုပ် စတင် အသက်ဝင်သည့် အချိန်မှ (၁၅)ရက်အတွင်း - မပေးသွင်းပါက ဒဏ်ကြေး ဝမ် သိန်း ၅၀အထိ |
| အာမခံကြေးပေး | လစဉ် ပေးချေသော လုပ်ခ၏ ၈.၃% | တကြိမ်တည်းပေးသွင်း နိုင်ငံပေါ်မူတည်၍ ဝမ်ငှ | တကြိမ်တည်းပေးသွင်း , တကြိမ်တည်းပေးသွင်း | တကြိမ်တည်းပေးသွင်း ၃နှစ်/ဝမ် ၂သောင်းခန့်. |

| | | | | |
|---------------------------------------|---|--|--|--|
| သွင်းသည့် နည်းလမ်း | | -၆သိန်း အထိ | လုပ်သား ဝယောက်လျှင်: ၁နှစ်လျှင် ဝမ်းသိန်း ၁၅၀ (အာမခံကြေး ပမာဏ : ၁နှစ်လျှင် ၀.၄၇၆%) | (အသက်အရွယ်၊ကျား/မပေါ် မူတည်ကာ ကွဲပြားသည်) |
| အာမခံကြေး ရရှိနိုင်သည့် အကြောင်းအရင်း | အလုပ်မှ ထွက်ပြေးခြင်းမရှိပဲ ၁နှစ်နှင့် အထက် အလုပ်လုပ်ကိုင်သော နိုင်ငံခြားလုပ်သား၏ မိခင်နိုင်ငံသို့ (အပြီး)ပြန်ခြင်း | နိုင်ငံခြားလုပ်သား၏ မိခင်နိုင်ငံသို့ (အပြီး)ပြန်ခြင်း | - အလုပ်ရှင်မှ လစာ မပေး နိုင်ခြင်း | နိုင်ငံခြားလုပ်သား အလုပ်ခွင်တွင် ကွယ်လွန်ခြင်း သို့မဟုတ် ဘေးအန္တရာယ်ဖြင့် ကွယ်လွန်ခြင်း သို့မဟုတ် ရောဂါရခြင်း |
| အာမခံကြေး ပမာဏ | - ၁နှစ်နှင့် အထက် အလုပ်လုပ်ကိုင်ခဲ့ပြီး ရက်ပေါင်း ၃၅၀နှင့် အထက် အာမခံကြေး ပေးသွင်းထားသူ ၁၀၁.၅% ~ ၁၀၆% | - ၁၂လအတွင်း စဉ်ဆက်မပြတ် အာမခံကြေးပေး သွင်းသူ ၁၀၁.၅% ~ ၁၀၆% | ဝမ်း သိန်း၂၀အထိ (လုပ်သား ဝယောက်အတွက်) | - အလုပ်ခွင်တွင် ကွယ်လွန်ခြင်း : အများဆုံး ဝမ်း သိန်း၃၀၀ - ဘေးအန္တရာယ်ဖြင့် ကွယ်လွန်ခြင်း ၊ ကျိုးပဲ့ထိခိုက်၍ အလုပ်ဆက်မလုပ်နိုင်ခြင်း : ဝမ်း သိန်း၁၅၀ |

PG

ဆွေးနွေးတိုင်ပင်ခြင်းနှင့် အမေးအဖြေ Q&A

1) နိုင်ငံခြားလုပ်သားနှင့် သက်ဆိုင်သော ဥပဒေများ ပြောင်းလဲလိုက်ခြင်းက ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံငွေ လျှောက်ထားခြင်းနှင့် လက်ခံရယူခြင်း အပေါ် ဘာများ ပြောင်းလဲသွားစေပါသလဲ?

- အာမခံငွေ လျှောက်ထားခြင်းကတော့ ဥပဒေ မပြောင်းခင်က အတိုင်း လုပ်သက် ၁နှစ်နှင့် အထက် ရှိတဲ့ နိုင်ငံခြားလုပ်သားဟာ နေထိုင်ခွင့်ကုန်ဆုံးလို့ မိမိနိုင်ငံကို ပြန်ရတော့မယ်ဆိုရင် မပြန်ခင် ၁လအလိုမှာ(ပြည်ပထွက်ရန် တိုင်ကြားပြီး) အာမခံ ကုမ္ပဏီ(ဆမ်ဆောင်း)ဆီမှာ လျှောက်ထားနိုင်ပါတယ်။

* ဒါပေမယ့်၊ စက်ရုံ ပြောင်းထားမယ်ဆိုရင်တော့ လက်ရှိစက်ရုံကနေ အလုပ်ထွက်ပြီးမှသာ လျှောက်ထားနိုင်ပါတယ်။

- အာမခံငွေ ရယူခြင်းကိုတော့ မိခင်နိုင်ငံမပြန်ခင် ထုတ်ယူတဲ့ စနစ်ကနေ မိခင်နိုင်ငံ ပြန်ရောက်ပြီမှ ရယူနိုင်ခြင်းနဲ့ မိခင်နိုင်ငံ ပြန်မည့် ရက်မှာ လေဆိပ်မှာ ထုတ်ယူခြင်းဆိုပြီး စနစ် ၂ခု ပြောင်းလဲလိုက်ပါတယ်။

* ၁နှစ်နဲ့ အထက် အလုပ်လုပ်ခဲ့တဲ့ နိုင်ငံခြားလုပ်သားက ဗီဇာ ပြောင်းလဲတာ ဒါမှမဟုတ် သေဆုံးသွားတဲ့ အခါမျိုးမှာတော့ အရင် စနစ် အတိုင်း ပြည်တွင်းမှာပဲ အာမခံကြေးကို ထုတ်ယူနိုင်ပါတယ်။(လျှောက်ထားပြီး ၁၄ရက်အတွင်း ပေးချေပါမည်)

2) ပြည်ပ ဘဏ်အကောင့်မှ ငွေလက်ခံခြင်း၊ လေဆိပ်ကနေ ငွေလက်ခံခြင်း စတဲ့ နည်းလမ်းများကို ဘယ်လို ရွေးချယ်ရမည်နည်း? နိုင်ငံခြားလုပ်သားက မိခင်နိုင်ငံကို မပြန်မှီ အာမခံကြေးကို လျှောက်ထားသည့် အချိန်တွင် အောက်ပါ နည်းလမ်း (၄)ခုထဲမှ မိမိနှင့် အဆင်ပြေသော နည်းလမ်းအား ရွေးချယ်ကာ၊ အာမခံကုမ္ပဏီက ထို နိုင်ငံခြားသား မိခင်နိုင်ငံသို့ ပြန်ရောက်ကြောင်း စစ်ဆေးလို့ ရသည်နှင့် တပြိုင်နက် ထိုနိုင်ငံခြားသား ရွေးချယ်ထားသော နည်းလမ်းအတိုင်း အာမခံငွေကို ပေးချေမည်ဖြစ်သည်။

| ကဏ္ဍ | | ငွေလက်ခံမည့် နည်းလမ်း |
|--|--|---|
| မိခင်နိုင်ငံသို့ ပြန်ရောက်ပြီးနောက် လက်ခံယူသည့် စနစ် | မိမိပိုင် အပြည်ပြည်ဆိုင်ရာ ဘဏ်အကောင့်မှ ငွေရယူခြင်း | မိခင်နိုင်ငံရှိ မိမိပိုင် အပြည်ပြည်ဆိုင်ရာ အကောင့်ထဲသို့ ငွေလွှဲပေးခြင်း |
| | ပြည်ပငွေလွှဲ သီးသန့် အကောင့် - မိမိပိုင် အကောင့် မရှိသည့် အခါတွင် | မြန်မာနိုင်ငံရှိ (မိသားစုဝင် သို့မဟုတ် အခြား ဝယ်ယူသူ) အကောင့်ထဲသို့ ငွေလွှဲပေးခြင်း |
| | မြန်မာနိုင်ငံရှိ ဘဏ်တစ်ခုသို့ တိုက်ရိုက်ငွေလွှဲခြင်း - မိမိပိုင် အကောင့် မရှိသည့် အခါတွင် | အာမခံကြေး လျှောက်ထားချိန်တွင် ကိုရီးယားရှိ ဘဏ်မှ ပေးအပ်သော လျှို့ဝှက်နံပါတ်အား မှတ်ယူကာ၊ မိခင်နိုင်ငံသို့ ပြန်ရောက်သည့် အခါတွင် ကိုရီးယားဘဏ်မှ သတ်မှတ်ထားသော ပြည်တွင်း ဘဏ်တွင် သွားရောက်ကာ မိမိကိုယ်တိုင် ထုတ်ယူနိုင်သည် |
| မိခင်နိုင်ငံ ပြန်မည့် ရက် လေဆိပ်တွင် ထုတ်ယူသည့် စနစ် | လေဆိပ်တွင် လက်ခံရယူခြင်း | မိခင်နိုင်ငံသို့ ထွက်ခွာမည့် ရက်တွင် လေဆိပ်တွင် ရှိသော ဘဏ်သို့ သွားရောက်ကာ အာမခံကြေး ပေးချေရန် စာရွက်စာတမ်းအား တင်သွင်းပါ ဘဏ်မှ ချလံ ခစောင် ထုတ်ပေးမည်။ ပြည်ပထွက်ခွင့် လုပ်ငန်းဆောင်တာများ ပြီးစီးသည့် အချိန်တွင် ထို ချလံအား ငွေလွှဲလယ်ပေးခြင်း ဌာနသို့ ပေးအပ်ပါက အာမခံကြေး ရမရှိမည်ဖြစ်သည်။ |

P၇

3) မိမိပိုင် အပြည်ပြည်ဆိုင်ရာ ဘဏ်အကောင့်မရှိရင် အာမခံငွေ မရရှိနိုင်တော့ဘူးလား?

နိုင်ငံခြားလုပ်သား အနေဖြင့် မိမိပိုင် အပြည်ပြည်ဆိုင်ရာ ဘဏ်အကောင့် မရှိသော်လည်း ငွေလက်ခံယူနိုင်သည်။

- ကိုရီးယားတွင် နေထိုင်ခံစဉ် မိခင်နိုင်ငံရှိ ဘဏ်သို့ ငွေလွှဲပေးပါက ၊ ထိုနည်းလမ်းအတိုင်း (မိသားစုဝင်သို့ အခြား ဝယ်ယူသူ) မှ တူညီသော နည်းလမ်းဖြင့် ငွေ လက်ခံနိုင်သည်။

- မိမိတွင် အပြည်ပြည်ဆိုင်ရာ ငွေလွှဲအကောင့် သို့မဟုတ် ပြည်ပဘဏ်နှင့် ချိတ်ဆက်ထားသော (ပြည်တွင်းအကောင့်) မရှိပါကလည်း ပြည်တွင်းရှိ ဘဏ်သို့ တိုက်ရိုက်လွှဲသည့် စနစ်ရှိသည်။ * သို့မဟုတ် အခြားသော နိုင်ငံများတွင်လည်း သွားရောက်ထုတ်ယူနိုင်သည့် နည်းလမ်းအား လျှောက်ထားနိုင်သည်။

* နိုင်ငံခြား လုပ်သား အနေဖြင့် အာမခံကြေး လျှောက်ထားချိန်တွင် ကိုရီးယားရှိ ဘဏ်မှ ပေးအပ်သော လျှို့ဝှက်နံပါတ်အား မှတ်ယူကာ → မိခင်နိုင်ငံသို့ ပြန်ရောက်သည့် အခါတွင် ကိုရီးယားဘဏ်မှ သတ်မှတ်ထားသော ပြည်တွင်း ဘဏ်တွင် သွားရောက်ကာ ထို လျှို့ဝှက်နံပါတ်နှင့် မှတ်ပုံတင်တို့အား ပြသကာ မိမိကိုယ်တိုင် ထုတ်ယူနိုင်သည်

4) မိခင်နိုင်ငံသို့ ပြန်မည့်ရက် လေဆိပ်တွင် အာမခံငွေကြေးကို ထုတ်ယူလိုပါက မည်သို့ လုပ်ဆောင်ရမည်နည်း?

အာမခံငွေကို လျှောက်ထားသည့် အချိန်တွင် ထုတ်ယူမည့်နည်းလမ်းကို "လေဆိပ်တွင် ထုတ်ယူမည်" အား ရွေးချယ်ပါ။ ထိုအခါ အာမခံ ကုမ္ပဏီမှ နိုင်ငံခြားလုပ်သားအား "အာမခံကြေး ပေးချေရန် စာရွက်စာတမ်း"ကို ထုတ်ပေးမည်။

- မိခင်နိုင်ငံသို့ ပြန်မည့်ရက်တွင် နိုင်ငံခြားလုပ်သားသည် နိုင်ငံကူးလက်မှတ်၊ လေယဉ်လက်မှတ်၊ အာမခံကြေး ပေးချေရန် စာရွက်စာတမ်းတို့ကို ယူဆောင်ကာ၊ လေဆိပ်ရှိ သတ်မှတ်ထားသော ဘဏ်သို့ သွားရောက်၍ အာမခံကြေး ပေးချေရန် စာရွက်စာတမ်းကို ပေးသွင်းပါ။ ဘဏ်မှ လိုအပ်သည်များကို စစ်ဆေးပြီး နိုင်ငံခြားလုပ်သားအား

“ချလံလက်မှတ်”ကို ထုတ်ပေးမည်။

- နိုင်ငံခြားလုပ်သားသည် ပြည်ပထွက်ခွင့် လုပ်ငန်းဆောင်တာများ ပြီးစီးသည့် အချိန်တွင် အခွန်လွတ်ရှေ့ပင်း ဧရိယာ(Duty Free)တွင် ရှိသော ငွေလွဲလယ်ပေးခြင်း ဌာနတွင် သက်သေခံ စာရွက်စာတမ်းများအား ပြသကာ မိမိလိုအပ်သော ငွေအမျိုးအစားအား အာမခံငွေအနေဖြင့် ထုတ်ယူနိုင်မည်။

အာမခံကြေးလျှောက်ထား (လေဆိပ်တွင် ထုတ်ယူမည်ကို ရွေးချယ်)
နိုင်ငံခြားလုပ်သား

အာမခံကြေး ပေးချေရန် စာရွက်စာတမ်း ထုတ်ပေး
အာမခံ ကုမ္ပဏီ - နိုင်ငံခြားလုပ်သား

ပြည်ပထွက်မည့်ရက် အာမခံကြေး ပေးချေရန် စာရွက်စာတမ်းအား လေဆိပ်တွင် ပေးအပ်
နိုင်ငံခြားလုပ်သား - ဘဏ်

ချလံလက်မှတ် ထုတ်ယူ
ဘဏ် - နိုင်ငံခြားလုပ်သား

ပြည်ပထွက်ခွင့် လုပ်ငန်းဆောင်တာများ ပြီးစီးသည့် အချိန်တွင် ငွေလွဲလယ်ပေးခြင်း ဌာနတွင် အာမခံကြေး ထုတ်ယူ
နိုင်ငံခြားလုပ်သား

P၈

5) ငွေကြေးစနစ် မထွန်းကားသေးတဲ့ နိုင်ငံသားဆိုရင် မိခင်နိုင်ငံပြန်ရောက်သော်လည်း အာမခံငွေကို မရရှိနိုင်ချေ
မများဘူးလား?

ယခုလက်ရှိ ငွေကြေးစနစ် မထွန်းကားသေးတဲ့ နိုင်ငံ ၁၅နိုင်ငံအတွက် ငွေလွဲနည်း ၃နည်း (①အပြည်ပြည်ဆိုင်ရာ အကောင့်ထဲသို့ ငွေလွဲပေးခြင်း၊ ② နိုင်ငံခြားမှ ငွေလွဲခြင်းကို လက်ခံနိုင်သည့် ဘဏ်အကောင့်၊ ③ ပြည်ပဘဏ်မှ ပြည်တွင်းဘဏ်သို့ တိုက်ရိုက်လွှဲခြင်း) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ ယခုလက်ရှိအချိန်အထိ အာမခံကြေး မရရှိသော နိုင်ငံခြားလုပ်သားဟူ၍ မရှိပေ။

☞ နိုင်ငံခြားသို့ ငွေလွဲခြင်း နည်းလမ်း အသေးစိတ်အား မေးခွန်း အမှတ်(၂)အား ကိုးကားရန် ထိုးအပြင်၊ အလုပ်သမားဥပဒေ မပြင်ဆင်ရသေးသည့် အချိန်ကာလအတွင်း အာမခံငွေကို ကိုရီးယားနိုင်ငံတွင် မထုတ်ယူခဲ့ရပါက မိခင်နိုင်ငံမှလည်း ပြန်လည် လျှောက်ထားကာ ရယူနိုင်ခဲ့ပြီး၊ ထိုစဉ်ကပင် ငွေလွဲခြင်းကို ကျင့်သုံးခဲ့သည်။

* ၂၀၁၃ခုနှစ်တွင် နိုင်ငံခြားလုပ်သားပေါင်း ၁၅၀၀၀(၀၆သိန်း၈၀၀၀)သည် မိခင်နိုင်ငံမှ အာမခံငွေကို လက်ခံ ရယူခဲ့သည်။ သို့သော်၊ မိမိနိုင်ငံ၏ ငွေကြေးစနစ် မထွန်းကားသေး၍ စိုးရိမ်ပူပန်လျှင် ပြန်မည့်ရက်တွင်လည်း လေဆိပ်တွင် ကိုယ်တိုင်ကိုယ်ကျ ထုတ်ယူနိုင်သည်။

☞ လေဆိပ်တွင် ထုတ်ယူသည့် နည်းလမ်း အသေးစိတ်အား မေးခွန်း အမှတ်(၄)အား ကိုးကားရန်

6) အကြောင်းအမျိုးမျိုးကြောင့် မိခင်နိုင်ငံမပြန်မှီ အာမခံကြေး မလျှောက်ထားလိုက်ရပါက မည်သို့ လုပ်ရမည်နည်း?

မိခင်နိုင်ငံမပြန်မှီ အာမခံကြေး မလျှောက်ထားလိုက်ရပါက၊ မိမိနိုင်ငံသို့ ပြန်ရောက်ပါက EPS စင်တာနှင့် ငွေလွှဲဌာနတို့မှ တဆင့် အာမခံကြေး လျှောက်လွှာအား တင်သွင်းနိုင်ပြီး အပြည်ပြည်ဆိုင်ရာ ငွေလွှဲခြင်းနည်းလမ်းများဖြင့် လက်ခံရယူနိုင်သည်။

* မိမိနိုင်ငံသို့ ပြန်ရောက်ပြီးမှ အာမခံကြေး လျှောက်ထားခြင်းမှာ အလုပ်သမားဥပဒေ မပြောင်းလဲခင် ကတည်းက ရှိခဲ့တာ ဖြစ်ပြီး၊ လျှောက်ထားခြင်းမှာ အလုပ်သမားဥပဒေ ပြောင်းလဲပြီးသည့်နောက်တွင်မူ ဤနည်းလမ်းဖြင့် လျှောက်ထားပါက ၁၄ရက်အတွင်း ရရှိနိုင်မည်ဖြစ်သည်။

ထို့အပြင်၊ ယခု အလုပ်သမားဥပဒေ ပြောင်းလဲပြီးသည့်နောက်တွင် မထုတ်ယူလိုက်ရသော အာမခံငွေ၏ သက်တမ်းအား (၂နှစ်မှ ၃နှစ်သို့) တိုးမြှင့်လိုက်သည်။

P၉

အာမခံငွေ၏ သက်တမ်း (၃နှစ်)ကျော်လွန်သွားသည့် တိုင်အောင် ထုတ်ယူခြင်း၊ လျှောက်ထားခြင်းမရှိသည့် အာမခံငွေများအား အာမခံငွေ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ ရှာဖွေပေးအပ်လျက်ရန် ဆောင်ရွက်လျက် ရှိသည်။

* အာမခံငွေ၏ သက်တမ်း (၃နှစ်)ကျော်လွန်သွားသော်လည်း EPS စင်တာနှင့် ငွေလွှဲဌာနတို့မှ တဆင့် မိမိကိုယ်တိုင် အာမခံကြေး လျှောက်ထားပါက ပြန်လည် ရရှိနိုင်သည်။ (အာမခံကုမ္ပဏီသို့ EPS စင်တာနှင့် ငွေလွှဲဌာနတို့မှ တဆင့် ပြန်လည် လျှောက်ထားပေးမည်)

7) ယခု လက်ရှိ စက်ရုံ၏ ဘဏ္ဍာရေးအခြေအနေမကောင်းတဲ့အတွက် မိမိနိုင်ငံသို့ ပြန်ရောက်သော်လည်း

အာမခံကြေး မရရှိမှာ စိတ်ပူမိပါတယ်။

ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံသည် အာမခံကြေး ပေးသွင်းသူမှ ရရှိသော အာမခံကြေးမဟုတ်ပဲ၊

အလုပ်ရှင်နှင့် အလုပ်သမား စာချုပ်ချုပ်ဆိုသည့် အချိန်တွင် အာမခံကြေး ကုမ္ပဏီမှ အလုပ်သမားအား ပေးချေစေရန် သတ်မှတ်ထားသော အာမခံကြေးဖြစ်သည်။

ထို့ကြောင့် စက်ရုံ၏ ဘဏ္ဍာရေးအခြေအနေ ကောင်းခြင်း မကောင်းခြင်းနှင့် မသက်ဆိုင်ပဲ အာမခံကုမ္ပဏီတွင် လျှောက်ထားကာ ထုတ်ယူနိုင်သည်။

8) စက်ရုံပြောင်းရွှေ့ခဲ့သော နိုင်ငံခြားလုပ်သား အနေဖြင့်၊ အရင်စက်ရုံနှင့် သက်ဆိုင်သော ပြည်ထွက်ခွင့်ကာလ

ပြည့်မှီခြင်း အာမခံအား ခံစားခွင့် ရှိပါသလား?

ယခု လက်ရှိ ပြောင်းလဲပြင်ဆင်ခဲ့သော အလုပ်သမားဥပဒေအရ နိုင်ငံခြားလုပ်သား အနေဖြင့် စက်ရုံပြောင်းရွှေ့

ခဲ့သော်လည်း နောက်ဆုံး လုပ်ကိုင်ခဲ့သော စက်ရုံသာမက နဂိုလုပ်ကိုင်ခဲ့သော စက်ရုံမှ ပေးအပ်သော ပြည်ထွက်ခွင့် ကာလ ပြည့်မှီခြင်း အာမခံကိုလည်း အကျိုးခံစားခွင့် ရရှိနိုင်လာသည်။

* ဥပမာ) အလုပ်သမား သက်တမ်းတလျှောက် A,B,C စသည့် စက်ရုံ ၃ရုံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး၊ နောက်ဆုံး

လုပ်ကိုင်ခဲ့သော C စက်ရုံမှ အလုပ်ထွက်ခဲ့သည့် အချိန်တွင် ပြည်ထွက်ခွင့် ကာလ ပြည့်မှီခြင်း အာမခံကို A,B,C

စသည့် စက်ရုံ ၃ရုံပေါင်းမှ တွက်ချက်ပြီး အာမခံကုမ္ပဏီသို့ တောင်းဆိုခြင်း ဖြစ်သည်။

လုပ်သက်ပြည့်ဆုကြေး(ထွယ်ဂျစ်ဂွမ်)ထက် ပြည်ထွက်ခွင့် ကာလ ပြည့်မှီခြင်း အာမခံငွေ ပမာဏက

လျော့နည်းနေပါက ထိုကွာခြားသော ငွေကြေးပမာဏကို စက်ရုံပြောင်းရွှေ့ခြင်းသို့မဟုတ်

အလုပ်သမားစာချုပ်သက်တမ်းကုန်ဆုံးခြင်း စသည့် အခြေအနေများတွင် အလုပ်ရှင်ထံသို့ တိုက်ရိုက် တောင်းဆိုကာ ထုတ်ယူနိုင်သည်။

နိုင်ငံခြားလုပ်သား အနေဖြင့် စက်ရုံပြောင်းရွှေ့သည့် အခါတွင် ထွယ်ဂျစ်ဂွမ်နှင့် ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း

အာမခံငွေ ကွားခြားငွေပမာဏကို ထိုစက်ရုံ အလုပ်ရှင်ထံမှ တောင်းယူနိုင်သည်။

၂၁၀

၉) အလုပ်သမား ဥပဒေ စတင်ကျင့်သုံးသည့်ရက်မှာ ၂၀၁၄၊ ၇၊ ၂၉ ဖြစ်သဖြင့်၊ ထိုရက်နောက်ပိုင်းတွင် မိခင်နိုင်ငံသို့ ပြန်သောသူသည်သာ ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံငွေကို မိခင်နိုင်ငံပြန်ရောက်မှ ရယူနိုင်မည်နည်း? ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံငွေထုတ်ပေးသည့်ကာလ(မိခင်နိုင်ငံသို့ ပြန်ပြီးနောက် ၁၄ရက်အတွင်း)သတ်မှတ်ချက်မှာ ဥပဒေ စတင်ကျင့်သုံးသည့်ရက်မှ စတင်ကာ အကျုံးဝင်သည်(ဥပဒေ ပုဒ်မ ၂)

ထို့ကြောင့်၊ မိခင်နိုင်ငံသို့ ပြန်မည်ဖြစ်ကြောင်းတိုင်ကြားပြီး သို့မဟုတ် အလုပ်ထွက်ကြောင်းတိုင်ကြားခဲ့သည့် နိုင်ငံခြားလုပ်သားသည် ၂၀၁၄၊ ၇၊ ၂၉မတိုင်မှီ ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံကြေး ရယူရန် လျှောက်ထားခဲ့ပါက နဂိုစနစ်အတိုင်း ကိုရီးယားနိုင်ငံအတွင်းမှာပင် ထုတ်ယူနိုင်သည်။

ဥပမာ) ① မိခင်နိုင်ငံသို့ ပြန်မည်ဖြစ်ကြောင်းတိုင်ကြားပြီး သို့မဟုတ် အလုပ်ထွက်ကြောင်းတိုင်ကြားခဲ့သည့် နိုင်ငံခြားလုပ်သား ၁ယောက်သည် ၂၀၁၄၊ ၇၊ ၂၉ရက်နေ့တွင် အာမခံကြေး ရယူရန် လျှောက်ထားခဲ့ပါက နဂိုစနစ်အတိုင်း ကိုရီးယားနိုင်ငံအတွင်းမှာပင် ထုတ်ယူနိုင်မည်ဖြစ်သည်။

② မိခင်နိုင်ငံသို့ ပြန်မည်ဖြစ်ကြောင်းတိုင်ကြားပြီး သို့မဟုတ် အလုပ်ထွက်ကြောင်းတိုင်ကြားခဲ့သည့် နိုင်ငံခြားလုပ်သား ၁ယောက်သည် ၂၀၁၄၊ ၇၊ ၂၉ရက်နေ့တွင် အာမခံကြေး ရယူရန် လျှောက်ထားပါကမူ မိခင်နိုင်ငံသို့ ရောက်ရှိပြီးမှသာ ထုတ်ယူနိုင်မည်ဖြစ်သည်။

၁၀) အကယ်၍ ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံငွေ ပမာဏသည် လုပ်သက်ပြည့်ဆုကြေး(ထွယ်ဂျစ်ဂွမ်) လောက် မရရှိပါက အလုပ်ရှင်မှ ကွားခြားငွေပမာဏကို ပေးချေရမည်လား?

「အလုပ်သမား လုပ်သက်ပြည့်ဆုကြေးငွေဥပဒေ」အရ လုပ်သက်ပြည့်ဆုကြေး(ထွယ်ဂျစ်ဂွမ်)ထက် ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံငွေ ပမာဏ လျော့နည်းပါက ထို ကွားခြားချက် ပမာဏအား အလုပ်ရှင်ဖက်မှ ပေးအပ်ရမည်။

< ထွယ်ဂျစ်ဂွမ် - ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံငွေ = အလုပ်ရှင်မှ ထပ်မံပေးချေရမည့် ငွေပမာဏ >

၁၁) ထွယ်ဂျစ်ဂွမ်နှင့် ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံငွေ ကွားခြားငွေပမာဏကိုလည်း မိခင်နိုင်ငံသို့ ပြန်ရောက်ပြီး မှသာ လက်ခံရှိနိုင်မည်လား?

ထွယ်ဂျစ်ဂွမ်နှင့် ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံငွေ ကွားခြားငွေပမာဏမှာမူ မိခင်နိုင်ငံသို့ ပြန်ခြင်း မပြန်ခြင်းနှင့် မဆက်ဆိုင်ပဲ စက်ရုံပြောင်းရွှေ့ခြင်းသို့မဟုတ် အလုပ်သမားစာချုပ်သက်တမ်းကုန်ဆုံးခြင်း စသည့် အခြေအနေများတွင် အလုပ်ရှင်ထံသို့ တိုက်ရိုက် တောင်းဆိုကာ ထုတ်ယူနိုင်သည်။

* ထွယ်ဂျစ်ဂွမ်နှင့် ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံငွေ ကွားခြားငွေပမာဏမှာမူ ယခုအကြိမ် အလုပ်သမား ဥပဒေ အသစ်တွင် ပြောင်းလဲမှုမရှိပေ

၂၁၁

၁၂) ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံငွေကြေး ပမာဏကို မိခင်နိုင်ငံသို့ မပြန်ခင် အတိအကျ သိထားမှသာ ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံငွေပမာဏနှင့် လုပ်သက်ပြည့် ဆုကြေး(ထွယ်ဂျစ်ဂွမ်)ပမာဏကို စက်ရုံ အလုပ်ရှင်ထံ တောင်းဆိုလို့ရမည်ဆိုသည်မှာ အဘယ်နည်း?

ယခု လက်ရှိ အချိန်တွင် ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံငွေကြေး ပမာဏ မည်မျှရှိသည်ကို ကြိုတင် သိရှိနိုင်မည်ဖြစ်ပြီး၊

အသေးစိတ် တွက်ချက်မှုကို သိရှိလိုပါက အလုပ်ရှင် သို့မဟုတ် နိုင်ငံခြားလုပ်သားမှ အာမခံကုမ္ပဏီသို့ တိုက်ရိုက်

ဆက်သွယ်မေးမြန်းနိုင်မည့် စနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။

* ထိုစနစ်ဖြင့် နိုင်ငံခြားလုပ်သားအနေဖြင့် မိခင်နိုင်ငံသို့ မပြန်မှီကတည်းက ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံငွေကြေး ပမာဏကို ကြိုတင်သိရှိနိုင်မည်ဖြစ်ပြီး၊ ၎င်းကား အကိုးအကားပြုလုပ်ကာ လုပ်သက်ပြည့်ဆုကြေး(ထွယ်ရပ်ငွေ)နှင့် ကွာဟမှု ရှိမရှိကို တွက်ချက်နိုင်မည်ဖြစ်သည်။

P ၁၂

အလုပ်သမား(အလုပ်အကိုင်ရှာဖွေပေးရေး)စင်တာ ဆက်သွယ်ရန် ဖုန်းအမှတ်

※ အလုပ်သမားစင်တာ အထွေထွေ ဆွေးနွေးတိုင်ပင်ရေးစင်တာ

• ၁၅၄၄ - ၁၃၅၀ (ကိုရီးယားနိုင်ငံသား)/ ဧရိယာကုဒ် မလို ၁၃၅၀ (နိုင်ငံခြားသား / အင်္ဂလိပ်စကား, တရုတ်စကား)

| အမှတ်စဉ် | စင်တာအမည် | လိပ်စာ | ဖုန်းအမှတ် |
|----------|----------------------|--|--------------|
| ၁ | ဆိုလ်းစင်တာ | ဆိုလ်းမြို့တော် ဂျန်းဂူ ဂျန်းဂယို ၁ ခုံ ဂျန်းဂယိုအဆောက်အဦး ၄လွှာ | 02-2004-7397 |
| ၂ | ဆောချိုစင်တာ | ဆိုလ်းမြို့တော် ဆောချိုဂူ ဘန်းဘယ် ၃ ခုံ ၁၀၂၂-၁၀ | 02-580-4983 |
| ၃ | ဆိုလ်းဂန်းနမ်စင်တာ | ဆိုလ်းမြို့တော် ဂန်းနမ်ဂူ ဒယ်ချီဒုံ ၈၈၉-၁၃၊ ဂွမ်း(မ်)ဂန်းတာဝါ ၇-၁၀လွှာ | 02-3468-4794 |
| ၄ | ဆိုလ်းဒုံဘူ စင်တာ | ဆိုလ်းမြို့တော် ဆုံးဖားဂူ ဂါလက်ဒုံ ၇၈ ဆုံးဖား IT ဘန်ချီတာဝါ ဒုံးတွန် ၃-၅လွှာ | 02-2142-8924 |
| ၅ | ဆိုလ်းဆောဘူစင်တာ | ဆိုလ်းမြို့တော် မာဖိုဂူ ဒိုဟွာဟုံ ၁၇၃၊ ဆမ်းချန်းပလာဇာ ၄-၅လွှာ | 02-2077-6000 |
| ၆ | ဆိုလ်းနမ်ဘူစင်တာ | ဆိုလ်းမြို့တော် ယောင်ဒုံးဖိုဂူ ရန်းဖျောင်းဒုံ ၁၀၆ ၁၁၅ | 02-2639-2300 |
| ၇ | ဆိုလ်းဘုတ်ဘူစင်တာ | ဆိုလ်းမြို့တော် နီဝန်းဂူ ဆန်းဂယ် ၆ဒုံ ၇၃၄-၂ | 02-2171-1816 |
| ၈ | ဆိုလ်းတွန်းအက်စင်တာ | ဆိုလ်းမြို့တော် ဂူရိုဂူ ဂူရို ၃ဒုံ ၁၈၂-၄ ဒယ်လယွန်းပို.စိတ်တာဝါ ၃၊ ၂-၃လွှာ | 043-845-7114 |
| ၉ | အင်းခွန်းစင်တာ | အင်းခွန်း နမ်ဒုံဂူ ဂူဂေါလ် ၃ဒုံ ၁၁၁၂ (မွန်ဟွာဟွယ်ဂွန်လမ်း ၁၂၅) | 032-460-4701 |
| ၁၀ | အင်းခွန်းဘုတ်ဘူစင်တာ | အင်းခွန်း ဂယ်ရန်းဂူ ဂယ်ရန်းဒုံ ၁၀၆၃-၁၂ ရောင်းဆန်းအဆောင်အဦး ၂-၅အလွှာ (ဂျန်းဂယ်ရို ၁၀၃၂) | 032-540-5718 |
| ၁၁ | ဘူချွန်းစင်တာ | ဂယောင်းဂီဒို ဘူချွန်းမြို့ ဝန်းမီဂူ ဂျန်းဒုံ ၁၀၈၆-၃(ဂယ်နမ်ခွန်းဂီးလ် ၂၃၅) | 032-320-8900 |
| ၁၂ | ကင်(မ်)ဖိုစင်တာ | ဂယောင်းဂီဒို ကင်(မ်)ဖိုမြို့ ဂျန်းဂီဒုံ ၁၆၀၄ ဂေါလ်တာဝါ ၃-၅လွှာ | 031-999-0912 |
| ၁၃ | အွီဂျောင်ဘူးစင်တာ | ဂယောင်းဂီဒို အွီဂျောင်ဘူမြို့ ဂါနွန်းဒုံ ၇၅၄ ရှင်းဒုံအာဖာရာဒီအွန် ၁-၂လွှာ | 031-828-0812 |
| ၁၄ | ဂူရီစင်တာ | ဂယောင်းဂီဒို ဂူရီမြို့ အင်းချန်းဒုံ ၆၇၀-၁ ထယ်ယောင်းအဆောက်အဦး ၂လွှာ | 031-560-5840 |
| ၁၅ | နမ်ရန်းဂျူစင်တာ | ဂယောင်းဂီဒို နမ်ရန်းဂျူမြို့ ဂယောင်းချွန်းရို ၉၅၃ ဂွမ်းမာရူပလာဇာ ၃လွှာ | 031-560-1991 |
| ၁၆ | ဂိုရန်းစင်တာ | ဂယောင်းဂီဒို ဂိုရန်းမြို့ အီးလ်ဆန်း ဒုံးဂူ ဂျန်းဟန်းဒုံ ၇၃၆-၂ ရိုဒယ်အိုတာဝါ | 031-920-3951 |
| ၁၇ | ဆူဝန်စင်တာ | ဂယောင်းဂီဒို ဆူဝန်မြို့ ဖားလ်ဒါးလ်ဂူ အင်းဂယ်ဒုံ ၉၃၉ ရှင်းဒုံတိုက်ခန်း ၂-၄လွှာ | 031-231-7864 |
| ၁၈ | ယုံအင်းစင်တာ | ဂယောင်းဂီဒို ယုံအင်းမြို့ ဂီဟုံဂူ ဂူဂါးလ်ဒုံ ၅၈၁-၁ ဂန်းနမ်အမ်ပလပ်စ် | 031-289-2210 |

| | | | |
|----|--------------------------|--|--------------|
| | | အဆောက်အဦး ၃-၄လွှာ | |
| ၁၉ | ဟွာဆောင်းစင်တာ | ဌာနန်းကျွဲမြို့ ဆော့ဂူ ချီဖျောင်းခုံ ၁၂၂၀ (ဟယောင်းဒဲဟယ်ဆန်း အဆောက်အဦး ၂လွှာ) | 062-350-1424 |
| ၂၀ | ဆောင်းနမ်စင်တာ | ဂယောင်းဂီဒို ဆောင်းနမ်မြို့၊ ဂျန်းဝန်းဂူ ဒိုချိုးခုံ ၅၆၉ ဒိုချိုးဒယ်ဒေါ့ပလာဇာ အမှတ်(၂) ၄-၆လွှာ | 031-739-3161 |
| ၂၁ | ဂရောင်းဂီဌာနန်းကျွဲစင်တာ | ဂယောင်းဂီဒို ဌာနန်းကျွဲမြို့၊ ယော့ခုံ ၂၇-၈၆ (ဌာနန်းကျွဲရှိ ၂၁၆) ဆော့ဟွာ အဆောက်အဦး ၃-၄လွှာ | 031-799-2740 |
| ၂၂ | အီချွန်းစင်တာ | ဂယောင်းဂီဒို အီချွန်းမြို့၊ ချန်းဂျောန်ခုံ ၄၄၃-၃၇ ဝမ်အဆောက်အဦး ၁-၃လွှာ | 031-644-3811 |
| ၂၃ | အန်းရန်းစင်တာ | ဂယောင်းဂီဒို အန်းရန်းမြို့၊ မန်းအန်းဂူ အန်းရန်း ၄ခုံ ၆၇၆-၉၁ အန်းရန်းမယ်ဆယ်တာဝါ ၄လွှာ | 031-463-0771 |
| ၂၄ | ဌာနန်းမြောင်းစင်တာ | ဂယောင်းဂီဒို ဌာနန်းမြောင်းမြို့၊ ချောလ်ဆန်းခုံ ၄၆၃-၃၈ ဟီးဖယ်လိမ် ၁-၂လွှာ | 02-2680-1500 |
| ၂၅ | အန်းဆန်းစင်တာ | ဂယောင်းဂီဒို အန်းဆန်းမြို့၊ ဒန်းဝန်းဂူ ဂိုဂျန်းခုံ ၅၂၀-၁ (ဝမ်ဂိုဂျန်း ၁၁လမ်း) | 031-412-6954 |
| ၂၆ | ရှီဟွန်းစင်တာ | ဂယောင်းဂီဒို ရှီဟွန်းမြို့၊ ဂျောင်းဝန်းခုံ ၃၃-၁ ဂျောင်းဝန်းပလာဇာ ၃လွှာ | 031-496-1909 |
| ၂၇ | ဖျောင်းထက်စင်တာ | ဂယောင်းဂီဒို ဖျောင်းထက်မြို့၊ အီချွန်ခုံ ၆၀၈ ဂျောင်းဒန်းပလာဇာ ၂လွှာ (ဂျန်းအန်းရှိ ၄၇၆ ၆၀) | 031-646-1258 |
| ၂၈ | ချွန်းချောင်းစင်တာ | ဂန်ဝန်ခို ချွန်းချောင်းမြို့၊ ဆော့ဆာခုံ ၈၈၅-၃ နက်စ်ပလာဇာ ၂-၅လွှာ | 033-250-1900 |
| ၂၉ | ဂန်းလွန်းစင်တာ | ဂန်ဝန်ခို ဂန်းလွန်းမြို့၊ ဂယိုခုံ ၁၀၀၃-၁၈ ရှင်းဟရော့အဆောက်အဦး | 033-610-1919 |
| ၃၀ | ဝေါန်းကျွဲစင်တာ | ဂန်ဝန်ခို ဝေါန်းကျွဲမြို့၊ ဂယ်အွန်းခုံ ၄၅၁-၄ ဟန်းရှင်းပလာဇာ ၃လွှာ | 033-769-0900 |
| ၃၁ | ထယ်ဘက်စင်တာ | ဂန်ဝန်ခို ထယ်ဘက်မြို့၊ ဘောန်းယောင်းရှိ ၃၄၁ | 033-552-8605 |
| ၃၂ | ဆန်း(မ်)ချော့စင်တာ | ဂန်ဝန်ခို ဆန်း(မ်)ချော့မြို့၊ နမ်းရန်းခုံ ၃၃၂၊ ဟယောင်းဂျင်း အဆောက်အဦး ၄လွှာ | 033-573-9914 |
| ၃၃ | ယောင်းဂေါလ်စင်တာ | ဂန်ဝန်ခို ယောင်းဂေါလ်မြို့၊ ယောင်းဂေါလ်အွတ် ယောင်းဟုံး ၅၇၆-၉၇၆-၁(စင်တာပိုင် အဆောက်အဦး) | 033-371-6260 |
| ၃၄ | ပူဆန်စင်တာ | ပူဆန်မြို့၊ ဂျင်းဂူ ရန်းဂျောင်းခုံ ၁၅၀-၃ ပူဆန်စင်တာ | 051-860-1919 |
| ၃၅ | ပူဆန်ဒုံဘူစင်တာ | ပူဆန်မြို့၊ ဆူယောင်းဂူ ဌာနန်းအန်းခုံ ၈၉-၁၈ အလုပ်သမားကူညီရေးစင်တာ | 051-760-7103 |
| ၃၆ | ပူဆန်ဘုတ်ဘူစင်တာ | ပူဆန်မြို့၊ ဘုတ်ဂူ ဟွာမြောင်း ၃ခုံ ၂၂၇၀-၃ စင်တာ အဆောက်အဦး ၁-၅လွှာ | 051-330-9900 |
| ၃၇ | ချန်းဝန်းစင်တာ | ဂယောင်းဆန်းနမ်ခို ချန်းဝန်းမြို့၊ ဆန်းနမ်ခုံ ၂၇-၃ အလုပ်သမားကူညီရေးစင်တာ ၆လွှာ | 055-239-0900 |
| ၃၈ | အူးလ်ဆန်းစင်တာ | အူးလ်ဆန်းမြို့၊ နမ်ဂူ ဆမ်းဆန်ခုံ ၁၆၀၄-၂ | 052-228-1919 |
| ၃၉ | ဂင်(မ်)ဟဲစင်တာ | ဂယောင်းဆန်းနမ်ခို ကင်မ်ဟဲမြို့၊ ဘူဝမ်ခုံ ၆၁၁-၅ | 055-330-6421 |
| ၄၀ | ရန်းစန်းစင်တာ | ဂယောင်းဆန်းနမ်ခို ရန်းစန်းမြို့၊ ဂျန်းဘူခုံ ၆၈၅-၁ | 055-379-2400 |
| ၄၁ | ဂျင်းကျွဲစင်တာ | ဂယောင်းဆန်းနမ်ခို ဂျင်းကျွဲမြို့၊ ဂျန်းဒယ်ခုံ ၁၂၇-၁၂ အန်းဆောင်း အဆောက်အဦး ၂-၅လွှာ | 055-760-6743 |

| | | | |
|----|-------------------|--|--------------|
| ၄၂ | ထုံယောင်းစင်တာ | ဂယောင်းဆန်းနမ်ဒို ထုံယောင်းမြို့၊ ငှာန်းဒိုမြောင်း ဂျူလင်းမိလီ ၁၅၈၀-၁၈ | 055-650-1800 |
| ၄၃ | ဒယ်ဂူစင်တာ | ဒယ်ဂူမြို့၊ ဆူဆောင်းဂူ ဘောင်အောဒုံ ၄၅-၃၁ | 053-667-6000 |
| ၄၄ | ဒယ်ဂူဆောဘူစင်တာ | ဒယ်ဂူမြို့၊ ဆောဂူ နယ်ဒန်းဒုံ ၄၆၉-၃ | 053-605-6500 |
| ၄၅ | ဖိုဟန်းစင်တာ | ဂယောင်းဆန်းဘုဒို ဖိုဟန်းမြို့၊ ဘုတ်ဂူ ဂျူဒိုဒုံ ၆၁၈-၃ | 054-280-3000 |
| ၄၆ | ဂယောင်းဂျူစင်တာ | ဂယောင်းဆန်းဘုဒို ဂယောင်းဂျူမြို့၊ ဆောင်းဒုံးဒုံ ၅၉-၅၊ ဆောင်းဒုံးဒုံ ဆဲမာအူးလ်ဘက် ၃-၄လွှာ | 054-778-2500 |
| ၄၇ | ဂူမီစင်တာ | ဂယောင်းဆန်းဘုဒို ဂူမီမြို့၊ စုံကျောင်းဒုံ ၅၂၊ ၅၂-၄ (ဘက်ဆန်းရို ၁၀၈) | 054-440-3300 |
| ၄၈ | ယောင်းဂျူစင်တာ | ဂယောင်းဆန်းဘုဒို ယောင်းဂျူမြို့၊ ဝန်းဒန်းရို ၆၈(ဟူချောင်း ၃ဒုံ ၃၆ရပ်ကွက်) | 054-639-1136 |
| ၄၉ | မွန်းဂယောင်းစင်တာ | ဂယောင်းဆန်းဘုဒို မွန်းဂယောင်းမြို့၊ မိုကျောန်ရို ၈၅-၃ | 054-559-8232 |
| ၅၀ | အန်းဒုံစင်တာ | ဂယောင်းဆန်းဘုဒို အန်းဒုံမြို့၊ ဂယောင်းဒုံးရို ၄၀၀ | 054-851-8041 |
| ၅၁ | ငှာန်ဂျူးစင်တာ | ငှာန်ဂျူးမြို့၊ ဘုတ်ဂူ ဘုတ်ဒုံ ၁၉၀-၁ | 062-609-8500 |
| ၅၂ | ကျောန်ဂျူစင်တာ | ကျော်လာဘုဒို ကျောန်ဂျူမြို့၊ ဒေါ်လင်းဂူ ထယ်ဖျောင်းရို ၇၉ (လင်းဘုဒုံ ၄၁၀-၁) | 063-270-9100 |
| ၅၃ | အိစန်းစင်တာ | ကျော်လာဘုဒို အိစန်းမြို့၊ အိစန်းဒယ်ရို ၅၂၀-၁၁ | 063-840-6526 |
| ၅၄ | ဝွန်းစန်းစင်တာ | ကျော်လာဘုဒို ဝွန်းစန်းမြို့၊ ဂျီချူးရို ၆၂ | 063-450-0600 |
| ၅၅ | မုတ်ဖိုစင်တာ | ကျော်လာနမ်ဒို မုတ်ဖိုမြို့၊ ဆန်းဒုံ ၁၁၂၁-၄ | 061-280-0500 |
| ၅၆ | စွန်းချောင်းစင်တာ | ကျော်လာနမ်ဒို စွန်းချောင်းမြို့၊ ဂျီရယ်ဒုံ ၁၂၄၅ | 061-720-9114 |
| ၅၇ | ယောစူစင်တာ | ကျော်လာနမ်ဒို ယောစူစင်တာ မွန်းဆူဒုံ ၁၁၁-၁ စင်တာ အဆောက်အဦး | 061-6500-155 |
| ၅၈ | ဒယ်ဂျွန်စင်တာ | ဒယ်ဂျွန်မြို့၊ ဆောဂူ ထန်းဘန်းဒုံ ၆၅၉ | 042-480-6000 |
| ၅၉ | ချောင်းဂျူစင်တာ | ချွန်းချောင်းဘုဒို ချောင်းဂျူမြို့၊ ဟုံးဒေါ်ဆာချန်းဒုံ ၁၇၁-၅၊ ဝေါလ်ပီအာအော့ဖ်စိတ်ယ ၂-၄လွှာ | 043-230-6700 |
| ၆၀ | ချောင်းအန်းစင်တာ | ချွန်းချောင်းနမ်ဒို ချောင်းအန်းမြို့၊ ဆောဘုဂူ ဆောင်းကျောင်းဒုံ ၁၄၃၇၊ ချွန်းနမ်တာဝါ ၂-၅လွှာ | 041-620-7400 |
| ၆၁ | ချွန်းဂျူစင်တာ | ချွန်းချောင်းဘုဒို ချွန်းဂျူမြို့၊ မွန်ဟွာဒုံ ၅၀၇ | 043-850-4000 |
| ၆၂ | ဘိုရယောင်းစင်တာ | ချွန်းချောင်းနမ်ဒို ဘိုရယောင်းမြို့၊ မြောင်းချောင်းဒုံ ၄၉၈-၆ | 041-930-6200 |

- ၁၂ -

- ၁၃ -

P၁၄

အာမခံ ကုမ္ပဏီ(ဆမ်ဆောင်း အာမခံကုမ္ပဏီပေါင်းချုပ်) ဆက်သွယ်ရန်လိပ်စာ

ဆမ်ဆောင်းအထွေထွေအာမခံ(ဂျူ) ၊ ဟယောင်းဒယ်အထွေထွေအာမခံ(ဂျူ) ၊ အယ်အိုင်ဂျီအထွေထွေအာမခံ(ဂျူ) ၊

ဒုံဘူ အထွေထွေအာမခံ(ဂျူ) ၊ ဟန်းဟွာ အထွေထွေအာမခံ(ဂျူ)

လုပ်ငန်းဆောင်တာ : အာမခံလျှောက်ထားခြင်း၊ အာမခံကြေး တောင်းခံခြင်းနှင့် ပေးအပ်ခြင်း
 ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း ၊ ကုန်ကျစရိတ် ၊ ထိခိုက် ဒဏ်ရာရရှိမှုဆိုင်ရာ အာမခံ : ဆမ်ဆောင်းအာမခံ
 ဆက်သွယ်ရန်လိပ်စာနှင့် အကူအညီပေးရေးစင်တာ ၁၆၃
 - အာမခံသီးသန့် ဆက်သွယ်ရန်လိပ်စာ : ဆိုးလ်မြို့တော် ရုံစန်း ဟန်းဂန်းဒယ်ရီဂူစီးလ် ၃၇(ရုံစန်းဒုံရှဂါ)
 T:02-2119-2400(www.samsungfire.com)
 - အကူအညီပေးရေးစင်တာ ၁၆၃

| အမှတ်စဉ် | ကုမ္ပဏီ အမည် | လိပ်စာ | ဖုန်းအမှတ် |
|----------|------------------|---|--------------|
| ၁ | ဆမ်ဆောင်း အာမခံ | ဂယောင်းဂီဒို ဆူဝန်မြို့၊ ဖားလ်ဒါးလ်ဂူ ဂွန်းဂွန်းရို ၂၀၅ | 031-230-1042 |
| ၂ | | ဂယောင်းဂီဒို အန်းဆန်းမြို့၊ ဒန်းဝမ်းဂူ ဂွန်းဒေါဒယ်ရို ၂၅၉ | 031-413-7144 |
| ၃ | | ဂယောင်းဂီဒို အိုဂျောင်းဘူးမြို့၊ ရိုမင်းရို ၆၂ ဆမ်ဆောင်းအာမခံ ကုမ္ပဏီအိုဂျောင်းဘူ အဆောက်အဦး(အိုဂျောင်းဘူးဒုံ) | 031-876-8115 |
| ၄ | | ချွန်းနမ် ချောင်းအန်းမြို့၊ ဒုံနမ်ဂူ ချောင်းဆူ ၁၄ရို ၉၆ ဘက်ဆော့မွန်ဟွာစင်တာ ၉လွာ(ချောင်းဒန်းဒုံ) | 041-559-3714 |
| ၅ | | ဂယောင်းနမ် ချန်းဝန်းမြို့၊ မာဆန်းဟွယ်ဝန်းဂူ ၃.၁၅ဒယ်ရို ၆၇၄ | 055-250-2518 |
| ၆ | | ဂယောင်းဂီဒို ဆောင်းနမ်မြို့၊ ဆူဂျောင်းဂူ ဆောင်းနမ်ဒယ်ရို ၁၁၇၁ | 031-758-8114 |
| ၇ | | ဂယောင်းဂီဒို ဖျောင်းထက်မြို့၊ ဂယောင်းဂီဒယ်ရို ၂၆၁ BYCအဆောင်အဦး ၅လွာ | 031-657-6094 |
| ၈ | | ချွန်းဘု ချောင်းဂျူမြို့၊ ဂုန်းဒယ်ရို ၁၁၃ BYCအဆောင်အဦး ၃လွာ (ဂယိုဟယောင်းဒုံ) | 043-845-7114 |
| ၉ | ဟယောင်းဒယ် အာမခံ | ဂယောင်းဂီဒို ဆူဝန်မြို့၊ ဂွန်းဆောင်းဂူ ဟရိုဝမ်းရို ၂၆၈ | 031-230-0543 |
| ၁၀ | | အင်းချွန်းမြို့၊ နမ်းဒုံဂူ မီရယ်ရို ၇ ဟယောင်းဒယ်အာမခံ အဆောင်အဦး ၁လွာ (ဂုန်းဒုံ) | 032-222-1206 |
| ၁၁ | | ဘူဆန် ဒုံဂူ ဂျွန်းအန်းဒယ်ရို ၂၄၀ ဟယောင်းဒယ်အာမခံ အဆောင်အဦး ၂လွာ (ချိုလရန်းဒုံ) | 051-960-1025 |
| ၁၂ | | ဂွန်ဂျူမြို့၊ ဆောဂူ ရိုချောင်းရို ၇၂ ဟယောင်းဒယ်အာမခံ အဆောင်အဦး ၂လွာ (ချိုဖျောင်းဒုံ) | 062-350-1424 |
| ၁၃ | | အူလ်ဆန်းမြို့၊ နမ်ဂူ ဘောင်ယောင်းရို ၁၃၁ ဟယောင်းဒယ်အာမခံ အဆောင်အဦး ၂လွာ (ဒါးလ်ဒုံ) | 052-229-1211 |
| ၁၄ | LIGအာမခံ | LIGအာမခံ ဂျောန်ဘု အိုစန်းမြို့၊ ဟာနာရို ဒယ်ဆောင်းအဆောက်အဦး ၄လွာ (အောရန်းဒုံ) | 063-839-3983 |

| | | | |
|----|------------------|---|--------------|
| ၁၅ | ဒုံဘူ အာမခံ | ဒုံဘူ အာမခံ ဒယ်ဂူ ဂျိုးဂူ ဒါးလ်ဂူဘောလ်ဒယ်ဂို ၂၀၅၈ အာလီအန့်.စ်တာဂါ ၁၂၅၁ (နမ်ဆန်းဒုံ) | 053-251-4137 |
| ၁၆ | ဟန်းဟွာ အာမခံ | ဟန်းဟွာ အာမခံ အင်းချွန်းမြို့ ဘူဖျောင်းဂူ ဘူဖျောင်းဒယ်ရို ၇၅ ဒယ်ဟန်းအာမခံ အဆောက်အဦး ၉၅၁ (ဘူဖျောင်းဒုံ) | 032-501-2181 |

P၁၅

ကိုရီးယားစက်မှုနှင့် လူ့စွမ်းအား အကောင်အထည်ဖော်ရေးအဖွဲ့ လိပ်စာ

| အမှတ်စဉ် | အမည် | လိပ်စာ | ဖုန်းအမှတ် |
|----------|--------------------------------|---|--------------|
| | ရုံးချုပ် | အူလ်ဆန်မြို့ ဂျိုးဂူ ဂျါဂါရို ၃၄၅ | 052-714-8572 |
| ၁ | ဆိုးလ်ဇေရိယာ ရုံးချုပ် | ဆိုလ်းမြို့တော် မာဖိုဂူ ဘတ်ဘောမ်ရို ၃၁၀၀၀ ၂၁ | 02-3274-9621 |
| ၂ | ဆိုးလ်ဒုံးဘူ ရုံးခွဲ | ဆိုလ်းမြို့တော် ဂွန်းဂျင်းဂူ တု.ဆောင်မ်ရို ၃၂၀၀၀ ၃၈ | 02-2024-1755 |
| ၃ | ဆိုးလ်နမ်ဘူ ရုံးခွဲ | ဆိုလ်းမြို့တော် ယောင်းဒုံဖိုဂူ ဘော့ဒုနာရို ၁၁၀ | 02-6907-7120 |
| ၄ | ဂန်ဂန် ရုံးခွဲ | ဂန်ဂန်ဒို ချွန်းချောင်းမြို့ ဒုံနယ်မြောင် ဝန်းချန်းဂိုဂယ်ဂီးလ် ၁၃၅ | 033-248-8506 |
| ၅ | ဂန်းလွန်း ရုံးခွဲ | ဂန်ဂန်ဒို ဂန်းလွန်းမြို့ ဆာချောန်မြောင် ဘန်းဒုံဂီးလ် ၆၀ | 033-650-5722 |
| ၆ | ကိုရီးယားအလယ်ပိုင်း ရုံးခွဲ | အင်းချွန်းမြို့ နမ်ဒုံ နမ်ဒုံဆောရို ၂၀၉ | 032-820-8652 |
| ၇ | ဂယောင်းဂီ ရုံးခွဲ | ဂယောင်းဂီဒို ဆူဂန်မြို့ ဝွန်းဆောင်းဂူ ဟိုမယ်ရိုလ်ရို ၄၆-၆၈ | 031-249-1247 |
| ၈ | ဂယောင်းဂီဘုတ်ဘူ ရုံးခွဲ | ဂယောင်းဂီဒို အိုဂျောင်းဘူမြို့ ချူဒုံရို ၁၄၀ | 031-850-9132 |
| ၉ | ဆောင်းနမ် ရုံးခွဲ | ဂယောင်းဂီဒို ဆောင်းနမ်မြို့ ဆူဂျောင်းဂူ ဆောင်းနမ်ဒယ်ရို ၁၂၁၇ | 031-750-6234 |
| ၁၀ | ဘူဆန်ဇေရိယာ ရုံးချုပ် | ဘူဆန်မြို့ ဘုတ်ဂူ ဝွမ်းမံဂုတ်ဒယ်ရို ၄၄၁၀၀ ၂၆ | 051-330-1835 |
| ၁၁ | ဘူဆန်နမ်ဘူ ရုံးခွဲ | ဘူဆန်မြို့ နမ်ဂူ ရှင်းဆောန်ရို ၄၅၄-၁၈ | 051-620-1935 |
| ၁၂ | ဂယောင်းနမ် ရုံးခွဲ | ဂယောင်းနမ် ချန်းဂန်းမြို့ ဆောင်းဆန်းဂူ ဒုဒယ်ရို ၂၃၉ | 055-212-7225 |
| ၁၃ | အူလ်ဆန် ရုံးခွဲ | အူလ်ဆန်မြို့ နမ်ဂူ ဘောန်ယောင်းရို ၁၇၃ | 052-220-3262 |
| ၁၄ | ဒယ်ဂူဇေရိယာ ရုံးချုပ် | ဒယ်ဂူမြို့ ဒါးလ်ဆောဂူ ၂၁၃ | 053-580-2362 |
| ၁၅ | ဂယောင်းဘု ရုံးခွဲ | ဂယောင်းဘု အန်းဒုံမြို့ ဆောဟူမြောင် ဟက်ဂါဆန်း အွန်းချောင်း ဂီးလ် ၄၂ | 054-840-3021 |
| ၁၆ | ဖိုဟန်း ရုံးခွဲ | ဂယောင်းဘု ဖိုဟန်းမြို့ ဘုတ်ဂူ ဘော့ဝန်းရို ၁၄၀၀၀ ၉ | 054-251-8517 |
| ၁၇ | ဌာန်ဂျူဇေရိယာ ရုံးချုပ် | ဌာန်ဂျူမြို့ ဘုတ်ဂူ ချောင်းဒန်းဘန်းချားရို ၈၂ | 062-970-1751 |
| ၁၈ | ဂျောင်းဘု ရုံးခွဲ | ဂျောင်းဘု ဂျောင်းဂျူမြို့ ဒေါ့ဂျင်းဂူ ယူဆန်းရို ၆၉ | 063-210-9202 |
| ၁၉ | ဂျောင်းနမ် ရုံးခွဲ | ဂျောင်းနမ် ဆွန်းချောင်းမြို့ ဆွန်းဌာန်ရို ၃၅-၂ | 061-720-8522 |
| ၂၀ | မုတ်ဖို ရုံးခွဲ | ဂျောင်းနမ် မုတ်ဖိုမြို့ ယောင်းဆန်းရို ၈၂၀ | 061-288-3333 |
| ၂၁ | ဂျယ်ဂျူ ရုံးခွဲ | ဂျယ်ဂျူဒို ဂျယ်ဂျူမြို့ ဘုတ်ဂျိုရို ၁၉ | 064-729-0725 |

| | | | |
|----|-------------------------|--|--------------|
| ၂၂ | ဒယ်ဂျန်ဇေရီယာ ရုံးချုပ် | ဒယ်ဂျန်မြို့၊ ဂျန်းဂူ ဆော့မွန်းရီ ၂၅ကီးလ် ၁ | 042-580-9162 |
| ၂၃ | ချွန်းဘု ရုံးခွဲ | ချွန်းဘု ချောင်းဂျူမြို့၊ ဟုံဒေါ့ဂူ အီလ်ဆွန်းဟွာရီ ၃၉၄ကီးလ် ၈၁ | 043-279-9016 |
| ၂၄ | ချွန်နမ် ရုံးခွဲ | ချွန်နမ် ချောင်းအန်းမြို့၊ ဆောဘုတ်ဂူ ချောင်းအီလ်ဂိုဝီလ် ၂၇ | 041-620-7625 |

ကိုရီးယားစက်မှုနှင့် လူ့စွမ်းအား အကောင်အထည်ဖော်ရေးအဖွဲ့ ဆက်သွယ်ရန်ဖုန်းအမှတ် : ၁၆၄၄-၈၀၀၀
နိုင်ငံခြားလုပ်သား ဆွေးနွေးတိုင်ပင်ရေးစင်တာ : ၁၅၇၇-၀၀၇၁

P၁၆

www.hrdkorea.or.kr

နိုင်ငံခြားလုပ်သားများနှင့် သက်ဆိုင်သော အာမခံ ၄မျိုး

- ပြည်ထွက်ခွင့်ကာလ ပြည့်မှီခြင်း အာမခံ (ထွယ်ဂျစ်ဂွမ် ဝန်ထုတ်ဝန်ပိုးအား လျော့ချရန်)
- မိခင်နိုင်ငံသို့ ပြန်ရန် ကုန်ကျစရိတ် အာမခံ (လေယာဉ်စရိတ်အား ကာမိစေရန်)
- လစာမရရှိပါက လစာနည်းတူ ငွေသားရရှိနိုင်မည့် အာမခံ (လစာမရရှိခြင်းအား ကာမိစေရန်)
- လုပ်ငန်းခွင် ထိခိုက် ဒဏ်ရာရရှိမှုဆိုင်ရာ အာမခံ(ထိခိုက်ဒဏ်ရာရချိန်တွင် ပံ့ပိုးပေးနိုင်ရန်)

စာတိုက်အမှတ်) ၆၈၁-၂၄၀ အူလ်ဆန်းမြို့တော် ဂျန်းဂူ ဂျူဂါရီ ၃၄၅

အပြည်ပြည်ဆိုင်ရာလူ့စွမ်းအားဖော်ထုတ်ရေးဌာန နိုင်ငံခြားလုပ်သားစွမ်းအားနှင့် အာမခံ TF အသင်း